

မာတိကာ  
အခြေခံ


၁။ ပန်းဖူး (Bud)	၇	၁၄။ သပြေရွက်စိန်တောင်	၂၀
၂။ ပန်းရွက် (Petal)	၈	(Cut diamond in the shape of grape-vine leaf)	
၃။ ပန်းလှ (Beautiful flower)	၉	၁၅။ ရွက်ခေါက် (A meandering leaf)	၂၁
၄။ ညောင်ရေအိုးထဲတွင်ရှိသောပန်း (A flower in avase)	၁၀	၁၆။ ပန်းဖူးနှင့် ပန်းရွက် (Flower-bud and calyx)	၂၂
၅။ အရွက်ပန်း (Floral leaves)	၁၁	၁၇။ ရွက်လိပ်နှင့် အဖူး (The curve of a leaf and a bud)	၂၃
၆။ အရွက်ပန်းတွင် မှန်ကွက်ပိုင်းခံထားသောပုံ	၁၂	၁၈။ ကနုတ်ပန်းရွက် (Flamelike leaf)	၂၄
(Floral leaves with the circular glass)		၁၉။ မှန်ကွက်ကြာပန်း (The lotus in glass mosaic design)	၂၅
၇။ အရွက်နှင့်ပန်းလှ (Leaves and a flower)	၁၃	၂၀။ ရွက်ဖူးပန်း (Blooming bud)	၂၆
၈။ စိန်တောင်ကြာပန်း (Cut diamond and a bud of lotus)	၁၄	၂၁။ ရွက်ဆက်ပန်း (Joint of two leaves)	၂၇
၉။ စိန်တောင် (Cut diamond like a row of upright leaves)	၁၅	၂၂။ တိုင်ပုံပန်း (Flower covered on post)	၂၈
၁၀။ ငွေဖလားကြာပန်း (Foundation lotus on a silver cup)	၁၆	၂၃။ အိမ်တံစက်မြိတ်တွင် အစွန်းတွင်ထည့်သောပန်းလှ	၂၉
(Guillioche on the rim of the silver cup)		(Flowers on the caves)	
၁၁။ သပြေရွက် (Leaf of the grape-vine)	၁၈	၂၄။ ရွက်လိပ်ကြာပန်း	၃၀
၁၂။ ရွက်လိပ် (The scroll of a leaf)	၁၉	(The lotus bud and the scroll of outer petals)	
		၂၅။ လှေကားအတက်အဆင်းသရက်ကင်း	၃၁
		(Mango fruit-bud on the newel)	

မာတိကာ  
အလယ်တန်း

၁။ ခြင်္သေ့ (Lion)	၃၅	၁၈။ ပုဂံဆုတောင်းပြည့်ဘုရားစိန်တောင်ပန်းပုံ (Cut diamond hill shpaee flower from Bagan wish fulfillment Pagoda))	၅၂
၂။ ပန်းဆွဲ (Suspended flower)	၃၆	၁၉။ ကိဗ္ဗင်္ဂီ (Keinari, the fabulous humanoid female bird)	၅၃
၃။ ကြာပက်ဆောင်းဘီလူး (Ogre wearing lotus leaf)	၃၇	၂၀။ ဘီလူး (Ogre)	၅၄
၄။ မျောက်ခေါင်း (Head of monkey)	၃၈	၂၁။ ဓနုသီဟ (Manote Thiha with a man's torso and two rear parts of lion)	၅၅
၅။ ပန်းဆွဲ (Over hanging flower)	၃၉	၂၂။ ရွက်ခေါက်ပန်း (Pair of folded leaves)	၅၆
၆။ ပန်းနှင့်ကြက် (Flowers and roosters)	၄၀	၂၃။ ရွက်ထပ်ပန်းပွင့်ကလပ် (Strata of corolla like a goblet)	၅၇
၇။ ပန်းနှင့်ကျား (Flowers and parrots)	၄၁	၂၄။ ပုဂံရွှေပုဏ္ဏားတိုင်ပုံပန်း (Flowers as the post cover)	၅၈
၈။ ပုဂံရွှေပုဏ္ဏားတိုင်ပုံပန်း (Flowers as the post cover)	၄၂	၂၅။ သပြေရွက်ပန်းပုံ (Flower and leaves of grape-vine)	၅၉
၉။ သပြေရွက်ပန်းပုံ (Flower and leaves of grape-vine)	၄၃	၂၆။ ပုဂံရွှေပုဏ္ဏားတိုင်ပုံပန်း	၆၀
၁၀။ ပုဂံရွှေပုဏ္ဏားတိုင်ပုံပန်း	၄၄	(Post cover flower of Sulamani Pagoda, Bagan)	
(Post cover flower of Sulamani Pagoda, Bagan)		၂၇။ ပန်းဆွဲ (Suspended flower)	၆၁
၁၁။ ပန်းကလပ် (Flower tray)	၄၅	၂၈။ ပုဂံဘုရားသုံးဆူကမ္ဘတ်ပန်း	၆၂
၁၂။ စိန်တောင်ကြာပွင့် (Cut diamond in lotus shape)	၄၆	(Campark flower of the three Pagodas)	
၁၃။ သပြေရွက် (Leaf of grape-vine)	၄၇	၂၉။ စိန်တောင်ရွက်ပွင့်ပန်း (Seindaung flowers in row)	၆၃
၁၄။ ကမ္ဘတ်ပန်း (Inlaid cover Flower pattern)	၄၈	၃၀။ ရွက်လိပ်ပန်း (Scroll of leaves)	၆၄
၁၅။ တိုင်ပုံပန်းစွယ်	၄၉	၃၁။ မုတ်ထောက်ပန်း (Bracket or prop in floral design)	၆၅
(Entwined flowers for post cover decoration)		၃၂။ ပန်းဘီလူး (Ogre flower)	၆၆
၁၆။ ပုဂံဘုရားသုံးဆူ-ကမ္ဘတ်ပန်း	၅၀	၃၃။ သပြေရွက်လင်ပန်း (A tray depicting grape leaves)	၆၇
(Row of flowers from the Three pagodas in Bagan)		၃၄။ ပဉ္စရူပ (Imaginary Creature composed of five kinds of animals)	၆၈
၁၇။ ကမ္ဘတ်ပန်း (Row of flowers on the trimmer)	၅၁	၃၅။ မုတ်တိုင်အောက်ခံကိတ္တိမုခ	၆၉
		(Keitimukka Ogre as the pedestral)	

မာတိကာ  
အထက်တန်း

၁။ မှန်ကွက်အတွင်းရှိပန်း (Flower surrounded by glass mosaic)	၇၁	၁၈။ နဂါး (Dragon)	၈၈
၂။ မုတ်တိုင်အလယ်ရှိပန်း (Flower in the middle of mout post)	၇၂	၁၉။ သီကြားမကိုဏ် (The Crown of Indra, the celestial being)	၈၉
၃။ ရှေးမြန်မာဗိသုဒ္ဓိအပေါ်ဆက်ပန်းပုံ	၇၃	၂၀။ ဗြဟ္မာမင်းမကိုဏ် (The crown of Brahma, the celestial being)	၉၀
(Up flower of the door of Myanmar antique Cupboard)		၂၁။ ဘုရင်မကိုဏ် (The crown of king)	၉၁
၄။ ရှေးမြန်မာဘီလူးအောက်အဆက်ပန်း	၇၄	၂၂။ ယနုမတ္တကအဆင်တန်းဆာ	၉၂
(Down flower of the door of Myanmar antique Cupboard)		(Head were of Ganamattka Regalia)	
၅။ ပုဂံမြို့ ထီးလိုမင်းလိုဘုရားအုတ်နံရံတိုင်ထောင့်မှ အင်္ဂတေပန်းပုံ	၇၅	၂၃။ ရာထူးငယ်သူတို့ ဆင်ယင်ရသောမောက်တိုနှင့် မျဉ်းတို	၉၃
(Masonry flower at the edge of the brick column form Hti-lo Minlo Pagoda, Bagan)		(Helmet and Jacket worn by low ranking officer)	
၆။ ကမ္ဘတ်ပန်း (Flower on the trimmer palm-leaf manuscript)	၇၆	၂၄။ စစ်သူကြီးများဆောင်းသော မောက်ရှည်	၉၄
၇။ ကမ္ဘတ်ပန်း (Flower on the inlaid palm-leaf manuscript)	၇၇	(Helmet worn by general in these days)	
၈။ သစင်ခွေတိုင်ပုံပန်း (Coil of Thazin flowers for post decoration)	၇၈	၂၅။ အိမ်ရှေ့မင်းသားဆင်သောဝတ်လုံ-ပုံ	၉၅
၉။ သပြေရွက်တိုင်ပုံပန်း (Grape-vine leaves for post cover)	၇၉	(The jacket of crown prince)	
၁၀။ ဘီလူးပန်းဆွဲ (garland being bitten by ogre)	၈၀	၂၆။ နတ်သား၊ စစ်သူကြီး၊ စစ်ဗိုလ်ချုပ်များဝတ်သည့်	၉၆
၁၁။ ဟင်္သာ (Hinn Tha, a mythical bird)	၈၁	(The floral curve of neck dressed by angels, and generals)	
၁၂။ ကွမ်းအစ် (Betel Box)	၈၂	၂၇။ ကရဝိက်ဖောင်တော် (Royal Karaweik Barge)	၉၇
၁၃။ ရတနာပန်းတောင်း (Jewellery flower Tazza)	၈၃	၂၈။ ဟင်္သာအုတ် (Hinn Tha Casket)	၉၈
၁၄။ ဘုရားတံကဲဥကင်	၈၄	၂၉။ ဟင်္သာခြေစင်း (Hinn Tha Footwear)	၉၉
(The Uppermost part of the stage of lord Buddha)		၃၀။ နိုင်ပေါင် (Saibaung orch in the form of wild-ox's haunch)	၁၀၀
၁၅။ ဂဠုန် (Galon, the fabulous bird)	၈၅	၃၁။ ဒုရင်ခေါင်းရင်ထောင့်ပန်းဒုရင် (Duyin Peacock's bosom Duyin)	၁၀၁
၁၆။ ခြင်္သေ့ခေါင်း (Head of lion)	၈၆	၃၂။ မုတ် (Mout)	၁၀၂
၁၇။ နဂါးခေါင်း (Head of Dragon)	၈၇	၃၃။ ပလ္လင်ဥကင်အထက် (The Upper part of the Back of the Throne)	၁၀၃
		၃၄။ ပလ္လင်ဥကင်အောက် (The lower part of the Back of the Throne)	၁၀၄



အမှတ် - ၅

63. ပုဂံမြို့ ထီးလိုမင်းလိုဘုရား အုတ်နံရံတိုင်ထောင့်မှ အင်္ဂတေပန်းပုံ (masonry flower at the edge of the brick column from Hti-lo Min-lo Pagoda, Bagan)